

စက်ဘီးစီးရာတွင်လိုက်နာရမည့် စည်းကမ်းသစ်များကို မှတ်သားရအောင် !!

① မီးပွင့်ကိုလိုက်နာရမယ်။ (မီးနီနေလျှင် ရပ်ရန်။)

② [止まれ] ဆိုတဲ့ အမှတ်အသားတွင်ရပ်ပါ။

③ မီးရထားလမ်းပိတ်ထားလျှင် လုံးဝမဝင်ရ။

④ စက်ဘီးနှစ်ယောက်မစီးရ။

⑤ ဘေးချင်းယှဉ်မစီးရ။

⑥ ထီးဆောင်းရင်းမစီးရ။

⑦ ဖုန်းသုံးရင်းမစီးရ။

⑧ နားကြပ်တပ်ရင်းမစီးရ။



⑨ အရက်သောက်ထားရင် စက်ဘီးမစီးရ။

⑩ ညဖက်မှောင်တဲ့အချိန် မီးဖွင့်ပြီးစီးရမယ်။

⑪ ဘရိတ်မမိတဲ့စက်ဘီး လုံးဝမစီးရ။

⑫ စက်ဘီးစီးဦးထုပ်ဆောင်းရမယ်။

⑬ ပုံမှန်အတိုင်းဆို ကားလမ်းရဲ့ဘယ်ဖက်ကနေစီးရမယ်။



ဒါပေမယ့် ကားတွေနဲ့အန္တရာယ်များတဲ့အတွက် လူသွားလမ်းကနေ

ဖြည်းဖြည်းစီးတာပိုကောင်းပါတယ်။ အသက်ကြီးသူတွေနဲ့ ကလေးတွေကလူသွားလမ်းမှာစီးတာအကောင်းဆုံးပါ။



အကယ်၍သတိပေးခံရရင်

၃နှစ်အတွင်း၂ကြိမ်နဲ့အထက်

ဘေးအန္တရာယ်ကင်းရှင်းရေးသင်တန်းမတက်လို့မရဘူး။

၃နာရီကြာစက်ဘီးနဲ့ပတ်သက်တဲ့စည်းကမ်းတွေကိုသင်ယူရပါမယ်။

ယန်း၆၀၀၀ကုန်ကျပါမယ်။